

# စး ဘုရားသခင်၏လက်ယာတော်

ဆာလံ ၁၉

မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။

တနေ့ကိုတနေ့ မြှောက်ဆို၍ ၊ တညဉ့်ကိုတညဉ့် သွန်သင်၏။

နှုတ်မြှောက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့၏ နှုတ်ထွက်သံကို မကြားရသော်လည်း၊

သူတို့၏အသံသည် မြေတပြင်လုံး၌ နံ့ပြား၍၊ သူတို့၏ စကားသည် မြေကြီး စွန်းတိုင်အောင် ရောက်လေ၏။

မိုးကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့်၊ နေသည် အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင် လုလင်ကဲ့သို့ဖြစ်၍၊ ခွန်အားကြီးသော သူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊

မိုးကောင်းကင် တစွန်းမှထွက်လာ၍၊ တစွန်းတိုင်အောင် လှည့်ပတ်သောအားဖြင့်၊ သူ၏ အပူအရှိန်မှ ကွယ်လွတ်သောအရာ တစုံတခုမျှ မရှိ။

ထာဝရဘုရား၏ တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော် မူချက်သည် ဟုတ်မှန်သည် ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။

ထာဝရဘုရား၏ နည်းဥပဒေသ တို့သည် ဖြောင့်မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည် ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတတ်၏။

ထာဝရဘုရားကို ကြောက်ရွံ့ခြင်း သဘောသည် သန့်ရှင်းသည်ဖြစ်၍၊ ကာလ အစဉ်အမြဲတည်၏။  
ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့် ညီ၍၊ တညီတညွတ်တည်း  
ဖြောင့်မတ်ကြ၏။

ရွှေထက်မက၊ များစွာသော ရွှေထက်ထက် နှစ်သက်ဖွယ် ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပိုထက်  
ချိုကြ၏။

တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်း အကျိုးသည် ကြီးလှပါ၏။

မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည် နိုင်သနည်း။ မထင်ရှားသော ဒုစရိုက်အပြစ်နှင့်  
အကျွန်ုပ်ကို ကင်းစင်စေ၍၊

ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ ကျွန်သည် မပြုရမည် အကြောင်း ဆီးတားတော်မူပါ။  
ဒုစရိုက် အပြစ်သည် အကျွန်ုပ်ကို အစိုးမရ ပါစေနှင့်။ ထိုသို့သော အားဖြင့် အကျွန်ုပ်သည်  
ဖြောင့်မတ်ခြင်းရှိ၍၊ ကြီးစွာသော ပြစ်မှားခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။

အကျွန်ုပ်ပြောသော စကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်  
ဖြစ်ပါစေသော။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ကျောက် အကျွန်ုပ်ကို ရွေးနုတ်တော်မူသော ဘုရား။